

ကျောင်းသားအပြုအမူ ကျင့်ထုံး

Emily Griffith နည်းပညာကောလိပ်သည် ဘေးကင်းလုံခြုံမှုရှိ၍ ကောင်းစွာသင်ကြားနိုင်ပြီး မလိုအပ်သော အနှောက်အယှက်များမှ ကင်းဝေးသည့် ကျောင်းပတ်ဝန်းကျင်တစ်ခုကို ဖန်တီးလိုပါသည်။ အခြားကျောင်းသားများ (သို့) ကျောင်းအမှုထမ်းများ၏ ကိုယ်စိတ်ချမ်းသာမှု (သို့) ဘေးအန္တရာယ်ကင်းရှင်းမှုကို ထိခိုက်နှစ်နာစေမည့် အပြုအမူများ နှင့် အခြားကျောင်းသားများအား ပညာရေးဆိုင်ရာ အခွင့်အလမ်းများကို ပေးကမ်းရန် ကျောင်း၏စွမ်းဆောင်မှုကို အဟန့်အတားဖြစ်စေမည့် အပြုအမူလုပ်ဆောင်ချက်များကို သင့်လျော်ခြင်းမရှိဟု မှတ်ယူပါသည်။ အားလုံးအတွက် အကောင်းဆုံးသင်ယူနိုင်သော ပတ်ဝန်းကျင်တစ်ခုကို ပေးကမ်းနိုင်ရန် ဤမူဝါဒများကို ဖန်တီးခဲ့ပါသည်။

ကျောင်းသားအားလုံးသည် အချိန်တိုင်း၌ ကျောင်းသားအပြုအမူ ကျင့်ထုံးအတိုင်း လိုက်နာကြရန် လိုအပ်ပါသည်။ ကျောင်းသားအပြုအမူ ကျင့်ထုံးနှင့် အကျွမ်းတဝင်ရှိပြီး ချိုးဖောက်မှုကိုဖြစ်စေသည့် အချက်များကို နားလည်ရန်မှာ ကျောင်းသား၏ တာဝန်ဖြစ်သည်။ ကျောင်းသားအပြုအမူ ကျင့်ထုံးကို ချိုးဖောက်သည့် ကျောင်းသားများကို ဆရာနှင့် ကြီးကြပ်ရေးအရာရှိတို့က သင့်လျော်သော စည်းကမ်းဆိုင်ရာ အရေးယူမှု မပြုလုပ်မချင်း စာသင်ခန်းမှ ဖယ်ရှားလိမ့်မည်။ ကျောင်းသားအပြုအမူ ကျင့်ထုံးကို ချိုးဖောက်သည့်အတွက် စည်းကမ်းဆိုင်ရာအရေးယူမှု တစ်စုံတရာနှင့်ပတ်သက်၍ ကျောင်းသားများသည် ၎င်းတို့၏ နှစ်နာမှုကို တိုင်ကြားနိုင်ခွင့်ရှိသည်။ ဤလုပ်ငန်းစဉ်အတွက် နှစ်နာမှု မူဝါဒကိုကြည့်ပါ။

အောက်ပါချိုးဖောက်မှုများသည် ကျောင်းမှဖယ်ရှားခြင်း၊ စာချုပ်ပါအရ ပြန်လည်ပေးပို့ခြင်း၊ (သို့) ကျောင်းမှချက်ချင်း ထုတ်ပယ်ခြင်းတို့ အပါအဝင်ကို ဖြစ်ပေါ်စေသည့် မသင့်လျော်သော စည်းကမ်းဖောက်ဖျက်မှုလုပ်ရပ်များဖြစ်သည်။ သို့သော် ကန့်သတ်မထားပါ-

- ကိုလိုရာဒိုဥပဒေက သတ်မှတ်ထားသည့် သေနတ်၊ လက်နက်၊ ပေါက်ကွဲစေနိုင်သော စက်ပစ္စည်း (သို့) တရားမဝင်ကိုင်ဆောင်သည့် လက်နက်များ လက်ဝယ်ထားရှိခြင်း။
- ခိုက်ရန်ဖြစ်ပွားခြင်း၊ ရန်ပြုခြင်း၊ ကိုယ်ခန္ဓာထိခိုက်မှုအတွက် ခြိမ်းခြောက်မှု (သို့) လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု။
- စာသင်ကြားခြင်း၊ သုတေသန၊ ကြီးကြပ်ရေး၊ စည်းကမ်းထိန်းသိမ်းရေး လုပ်ဆောင်ချက်များ (သို့) ကောလိပ်၏ အခြားလုပ်ရပ်များကို အနှောက်အယှက်ပေးခြင်း (သို့) ဟန့်တားခြင်း အပါအဝင် ဆရာများ၊ ကျောင်းသားများ (သို့) ဝန်ထမ်းများအား နှုတ်ဖြင့် ထိခိုက်နှစ်နာစေခြင်း၊ လက်စားချေခြင်း၊ (သို့) နှောက်ယှက်ခြင်းတို့တွင် ထိတွေ့လုပ်ဆောင်ခြင်း။
- ကောလိပ်ဝန်ထမ်း နှင့်/(သို့) အုပ်ချုပ်ရေးဝန်ထမ်းများ၏ နှုတ်ဖြင့်/စာဖြင့်ရေးသား ဖော်ပြထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်ခြင်း။
- ကိုလိုရာဒို စကက်ကျူဥပဒေ ပြင်ဆင်ချက် ပုဒ်မ 12-22-303 တွင်ပြဌာန်းထားသည့် အရက်၊ ဆေးခြောက်၊ တရားမဝင်ဆေးဝါး၊ (သို့) ထိန်းချုပ်ထားသော ဆေးဝါးများကို ဖြန့်ဝေရာတွင် ထိတွေ့လုပ်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သုံးစွဲခြင်း၊ (သို့) သုံးစွဲပြီးမူးယစ်နေခြင်း။
- အရောင်များ၊ လက်ကိုင်ဆိုင်ဘုတ်များ၊ ပုံများ၊ အဝတ်အစား၊ လက်ဝတ်တန်ဆာ၊ လက်ကိုင်ကွန်ပျူတာများ၊ အမှတ်တံဆိပ်များ၊ နှင့် ဂိုဏ်းနှင့်ချိတ်ဆက်မှုကို သတ်မှတ်ဖော်ပြသော အခြားအရာများကဲ့သို့ ဂိုဏ်းနှင့်ပတ်သက်သော လှုပ်ရှားမှုများ နှင့် ဂိုဏ်းနှင့်ပတ်သက်သော လက္ခဏာသွင်ပြင်များတွင် ပါဝင်လုပ်ဆောင်ခြင်း။
- ကျောင်းပိုင် ပစ္စည်းများ (သို့) အခြားသူများ၏ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ယိုယွင်းစေခြင်း၊ (သို့) ခိုးယူခြင်း။
- မရိုးသားခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ သူတပါး၏ အတွေး အလုပ်များကို မိမိပိုင်ကဲ့သို့ ကိုယ်ပိုင်ပြုလုပ်ခြင်း၊ (သို့) မမှန်ကန်သော အကြောင်းအရာကို သိလျက်နှင့် ဖုံးကွယ်ထားခြင်း။
- ကျောင်းစာရွက်စာတမ်းများ၊ မှတ်တမ်းများ၊ အထောက်အထားဆိုင်ရာ ပစ္စည်းများ၊ သင်ကြားမှုဆိုင်ရာ ပစ္စည်းများ၊ နှင့် အင်တာနက်ဝင်ရောက်မှုတို့ကို အတုအပြုလုပ်ခြင်း၊ ပြောင်းလဲခြင်း၊ (သို့) အလွဲသုံးစားပြုလုပ်ခြင်း။
- ညစ်ညမ်းသောအရာများ (သို့) ရိုင်းရိုင်းကြမ်းတမ်းမှုများ ပြုလုပ်ခြင်း။
- ကျောင်းအဆောက်အအုံအတွင်း (သို့) အနီးအပါးတွင် လောင်းကစားခြင်း၊ အလောင်းအစားပြုလုပ်ခြင်း၊ (သို့) မည်သည့်အလောင်းအစားမျိုးမဆိုကို ပြုလုပ်ခြင်း။
- ခွင့်ပြုချက်မရှိပဲ ဝင်ရောက်ခြင်း/ကျောင်းအဆောက်အအုံကို အသုံးပြုခြင်း နှင့်/(သို့) ကျောင်းပိုင်းကိရိယာများကို အသုံးပြုခြင်း။
- ခွင့်ပြုချက်မရှိသော ကုန်ပစ္စည်းများ ဖြန့်ဝေခြင်း (သို့) ရောင်းချခြင်း (သို့) ခွင့်ပြုချက်မရှိသော စာရွက်စာတမ်းများကို ကျောင်းသတင်းစဉ် ဘုတ်ပြားပေါ်တွင်ကပ်ခြင်း (သို့) ကျောင်းအဆောက်အအုံ မျက်နှာပြင်များတွင် ကပ်ခြင်း။

- Emily Griffith နည်းပညာကောလိပ်နှင့် စာချုပ်ချုပ်ဆိုထားသော လိုက်နာရမည့်အချက်များကို လိုက်နာရန်ပျက်ကွက်ခြင်း (ကျူးရှင်အခကြေးငွေ၊ အလုပ်အကိုင်လေ့လာရေး သို့မဟုတ် အလုပ်လုပ်ကိုင်မှု စည်းကမ်းသတ်မှတ်ချက်များ အပါအဝင်၊ သို့သော် ကန့်သတ်မထားပါ။)
- ကျောင်းပိုင် ကိရိယာများ နှင့် အရင်းအမြစ်ပစ္စည်းများကို လွဲမှားစွာအသုံးပြုရာတွင် ထိတွေ့လုပ်ဆောင်ခြင်း။
- Emily Griffith နည်းပညာကောလိပ် အဆောက်အဦများ၊ ဆိုင်များ၊ (သို့) Emily နည်းပညာကောလိပ် အဆောက်အဦအတွင်း၌ ဆေးရွက်ကြီး (သို့) ဆေးခြောက်သောက်ရှူခြင်း၊ (သို့) အီးစီးကရက် (သို့) ဆေးရွက်ထည့်သောက်သော အတံများကို အသုံးပြုခြင်း။
- ဆရာ၏ သဘောတူညီချက်မရှိပဲ စာသင်ခန်းအတွင်းသို့ အစားအသောက်ယူလာခြင်း (သို့) စာသင်ခန်းအတွင်း၌ အစားအသောက်/သောက်ခြင်း။
- ကျောင်းဝင်းအတွင်း၌ မည်သည့် ဘီးနှစ်ဘီးတပ်ယာဉ်မျိုးမဆိုကို ရပ်နားထားခြင်း။
- စာသင်ခန်းအတွင်း ကလေးများခေါ်လာခြင်း (သို့) ကလေးများကို ဂရုတစိုက်ကြည့်ရှုမှု/စောင့်ကြပ်မှုမရှိပဲ ကျောင်းအဆောက်အဦ (သို့) ကျောင်းမြေနေရာများတွင် လွှတ်ထားခြင်း။
- မည်သည့် တိရစ္ဆာန်/အိမ်မွေးတိရစ္ဆာန်မျိုးမဆိုကို ကျောင်းအတွင်း ခေါ်ဆောင်လာခြင်း (ခြွင်းချက်- မိမိအားအကူအညီပေးသော တိရစ္ဆာန်များမှလွဲ၍)။
- မိတ်ဆွေများ/မိသားစုများကို ကျောင်းဝင်းအတွင်း နှင့်/(သို့) သင်နှင့်အတူ စာသင်ခန်းတွင် တက်ရောက်ရန် ဖိတ်ခေါ်ခြင်း။
- စာသင်ချိန်အတွင်း နားကြပ်များ၊ ဆဲလ်ဖုန်းများ၊ ပေဂျာများ၊ (သို့) မည်သည့် အလားတူ အီလက်ထရောနစ် ပစ္စည်းမျိုးကိုမဆို အသုံးပြုခြင်း။
- ကိုယ်ခန္ဓာအတွင်းသားကို ပေါ်စေသော စကတ်တို၊ ဘောင်းဘီတိုများ၊ သိုင်းကြိုးများ၊ (သို့) အခြားအဝတ်အစားများ အပါအဝင် ပညာသင်ကြားမှုကို အနှောင့်အယှက် ဖြစ်စေနိုင်သည့် မည်သည့်အဝတ်အစား ပုံစံမျိုးကိုမဆို ဝတ်ဆင်ခြင်း။
- ဖက်ဒရယ်၊ ပြည်နယ် (သို့) ဒေသတွင်းဥပဒေများ သာမက Denver Public Schools ၏ ကျောင်းသားအပြုအမူ နှင့် စည်းကမ်းမူဝါဒ (သို့) စာသင်ခန်းများ နှင့် ပရီဂရမ်များ သင်ကြားစဉ်အတွင်း ထိုက်သင့်သလို ဖန်တီးသတ်မှတ်ထားသည့် အခြားမူဝါဒများကို ချိုးဖောက်ခြင်း။